

နေအိမ်သို့ဖိုက်ဘာချိတ်ဆက်ပေးခြင်းနှင့် အဆောက်အဦသို့ဖိုက်ဘာချိတ်ဆက်ပေးခြင်းဝန်ဆောင်မှုဆိုင်ရာ
တိကျသောသတ်မှတ်ချက်များ

ဝန်ဆောင်မှုအား စတင်ခြင်း သို့မဟုတ် သုံးစွဲခြင်းဖြင့် သုံးစွဲသူသည် ဤသီးသန့်စည်းကမ်းချက်များတွင် ပါဝင်သည့်စည်းမျဉ်းစည်းကမ်းနှင့်သတ်မှတ်ချက်များနှင့် MPT၏ အထွေထွေစည်းကမ်းချက်များအား ဖတ်ရှုပြီး အပြည့်အဝနားလည်ကြောင်းနှင့် ဤသီးသန့်စည်းကမ်းချက်များတွင်ဖော်ပြထားသော စည်းမျဉ်းစည်းကမ်းများနှင့် သတ်မှတ်ချက်များအားလုံးသည် သူ/သူမအပေါ် စည်းနှောင်မှုရှိကြောင်းကို နားလည်လက်ခံသဘောတူပါသည်။

၁။ အဓိပ္ပာယ်သတ်မှတ်ချက်များ

- ၁.၁ ဤသီးသန့်စည်းမျဉ်းစည်းကမ်းများနှင့်သတ်မှတ်ချက်များ (“သီးသန့်စည်းကမ်းချက်များ”) အား ဤသီးသန့်စည်းကမ်းချက်များ၏ တစ်စိတ်တစ်ဒေသဖြစ်သော MPT၏ အထွေထွေစည်းမျဉ်းစည်းကမ်းများနှင့်သတ်မှတ်ချက်များ (“အထွေထွေစည်းကမ်းချက်များ”) နှင့်ယှဉ်တွဲ၍ ဖတ်ရှုနားလည်ရပါမည်။
- ၁.၂ သီးသန့်စည်းကမ်းချက်များနှင့် အထွေထွေစည်းကမ်းချက်များအကြား ကွဲလွဲဆန့်ကျင်မှုတစ်ခုတစ်ရာရှိပါက သီးသန့်စည်းကမ်းချက်များပါ ပြဋ္ဌာန်းချက်များက အထွေထွေစည်းကမ်းချက်များပါ ပြဋ္ဌာန်းချက်များအား ဆန့်ကျင်ကွဲလွဲမှုများ၏ အတိုင်းအတာအထိ လွှမ်းမိုးပါသည်။
- ၁.၃ အောက်ပါတို့တွင်အတိအကျအဓိပ္ပာယ် မသတ်မှတ်ထားသော်လည်း ဤ သီးသန့်စည်းကမ်းချက်များတွင်ပါဝင်သည့် မြန်မာစာလုံးအစောင်း သို့မဟုတ် အင်္ဂလိပ်စာလုံးအကြီးဖြင့်ရေးထားသော သတ်မှတ်ချက်များသည် အထွေထွေစည်းကမ်းချက်များတွင် ဖော်ပြထားသည်နှင့် တူညီသော အဓိပ္ပာယ်ရှိစေရမည် -

“ဝန်ဆောင်မှုစတင်သောနေ့”ဆိုသည်မှာ MPTက သုံးစွဲသူ အား အသိပေးထားသော ဝန်ဆောင်မှု စတင်ရန် စီစဉ်ထားသည့်နေ့ကို ဆိုလိုပါသည်။

“လျှောက်လွှာပုံစံ” ဆိုသည်မှာ ဝန်ဆောင်မှု တပ်ဆင်ရန် လျှောက်ထားသည့်အခါတွင် သုံးစွဲသူက ဖြည့်စွက်ပေးသည့် ဝန်ဆောင်မှု တပ်ဆင်ရမည့်လိပ်စာနှင့် အလားတူအချက်အလက်များစသည့် သုံးစွဲသူ တစ်ဦးချင်းနှင့်သက်ဆိုင်သည့် တိကျသောသတင်းအချက်အလက်များနှင့် အခြေအနေများပါဝင်သည့် ပုံစံကို ဆိုလိုပါသည်။

“Domain Name System” သို့မဟုတ် “DNS” ဆိုသည်မှာ Domain အမည်များအား IP Address များအဖြစ်သို့ ပြောင်းလဲပေးသော အင်တာနက်ဝန်ဆောင်မှုတစ်ခုကို ဆိုလိုပါသည်။

အနည်းကိန်း “IP Address” သို့မဟုတ် အများကိန်း “IP Addresses” သည် TCP/IP ကွန်ရက်တစ်ခုပေါ်တွင် ကွန်ပျူတာတစ်လုံး သို့မဟုတ် စက်တစ်ခုကို ကိုယ်စားပြုသော Internet Protocol လိပ်စာ (များ) ကို ရည်ညွှန်းပါသည်။

“အင်တာနက်ဝန်ဆောင်မှုပေးသူ” သို့မဟုတ် “ISP” ဆိုသည်မှာ အင်တာနက်ဝန်ဆောင်မှုများ ထောက်ပံ့ပေးသူကို ဆိုလိုပါသည်။

“Local Access Circuit” သည် သုံးစွဲသူများ၏ဥပစာ နှင့် (PoP ၊ Local Exchange ၊ Central Office စသဖြင့်အမျိုးမျိုး ခေါ်ဝေါ်သုံးစွဲသော) MPT ၏ အနီးဆုံးကွန်ရက်ဆုံမှတ်/Point of Preference အကြား ချိတ်ဆက်မှုကို ရည်ညွှန်းပါသည်။

"ဝန်ဆောင်မှု" ဆိုသည်မှာ MPT က သုံးစွဲသူများ အတွက် ဆောင်ရွက်ပေးသော နေအိမ်သို့ဖိုက်ဘာချိတ်ဆက်ပေးခြင်း နှင့်/ သို့မဟုတ် အဆောက်အဦသို့ဖိုက်ဘာချိတ်ဆက်ပေးခြင်း ဝန်ဆောင်မှုကို ဆိုလိုပါသည်။

"ဝန်ဆောင်မှုပုံစံခန့်ခွဲခြင်းနယ်နိမိတ်" သို့မဟုတ် **"SMB"** ဆိုသည်မှာ သုံးစွဲသူ၏ဥပစာအတွင်း MPT Equipment နှင့် ချိတ်ဆက်ရန်လိုအပ်နိုင်သော အဆောက်အဦအတွင်း ကေဘယ်လ်ချိတ်ဆက်မှုအတွက်မှတစ်ပါး ဝန်ဆောင်မှုအတွက် သုံးစွဲသူ၏ Access Point ဖြစ်သည့် MPT Equipment ပေါ်ရှိ အကောင်အထည်ရှိသော Interface Port ကို ဆိုလိုပါသည်။ လျှောက်လွှာ ပုံစံတွင် အဆောက်အဦအတွင်း ကေဘယ်လ်ချိတ်ဆက်မှုအား MPT က ပိုင်ဆိုင်သည်ဟု သတ်မှတ်ထားပါက ထိုအဆောက်အဦ အတွင်း ကေဘယ်လ်ချိတ်ဆက်မှုအား MPT Equipment အဖြစ်ယူဆရမည်ဖြစ်ပြီး SMB အတွင်းကျရောက် သည်ဟုလည်း ယူဆရပါမည်။

၂။ ဝန်ဆောင်မှုဖော်ပြချက်

၂.၁ ဝန်ဆောင်မှုသည် မြန်နှုန်းမြင့်အင်တာနက်ချိတ်ဆက်မှုဖြစ်ပါသည်။

၃။ ဝန်ဆောင်မှုအစိတ်အပိုင်းများ

၃.၁ ဝန်ဆောင်မှုသည် Optical Fibre Access Circuit မှတစ်ဆင့် ဆက်သွယ်ထားသော သုံးစွဲသူထံ Ethernet ပါဝင်သည့် ယှဉ်တွဲ/ မျှဝေသုံးစွဲရသော ဝန်ဆောင်မှုဖြစ်ပါသည်။ ဝန်ဆောင်မှုတွင် တပ်အပ်မပြောနိုင်သော 10Mbps ၊ 25Mbps နှင့် 50Mbps စသည်အမြန်နှုန်း ရွေးချယ်စရာများ ရှိပါသည်။ ပိုမိုကျယ်ပြန့်သော Bandwidth အား နောက်တွင် သို့မဟုတ် တောင်းဆိုသည့်အခါတွင် ထောက်ပံ့ ပေးနိုင်ပါသည်။ ဤအမြန်နှုန်းတွင် Uplink နှင့် Downlink Access များ အကျုံးဝင်ပါသည်။

၃.၂ MPT သည် MPT က ပေးထားသော IP Address များထံကိုသာ ချိတ်ဆက်နိုင်ပါသည်။ သံသယကင်းရှင်းစေရန်ဖော်ပြရလျှင် MPT မဟုတ်သော ISP က ထုတ်ပေးသည့် IP Address များအား ဤဝန်ဆောင်မှုအတွင်းသုံးစွဲရန် MPT မဟုတ်သော ISP ထံမှ မလွှဲပြောင်းနိုင်ပါ။ MPT သည် သုံးစွဲသူများထံ Dynamic IP Address များကိုသာ ချပေးပါသည်။

၃.၃ MPT မှ ပေးသော MPT Equipment သည် တချိန်တည်းတွင် အများဆုံး စက် ၁၀ ခုသာ အသုံးပြုနိုင်ပါသည်။ သုံးစွဲသူမှ (၁၀) ခုထက်ပိုသော စက်အား တချိန်တည်းတွင် အသုံးပြုခြင်း အတွက် ဝန်ဆောင်မှုအရည်အသွေးအား MPT မှ အာမခံမည် မဟုတ်ပါ။

၄။ ဝန်ဆောင်မှု ပိုပေးခြင်း

၄.၁ MPT သည် Local Access Circuit ပေးပို့မှုကို အတည်ပြုပြီး ဝန်ဆောင်မှုအား မှန်ကန်အောင်တပ်ဆင်ပေးကာ ဝန်ဆောင်မှု ကောင်းမွန်စွာ အလုပ် လုပ်စေရန် သတ်မှတ်ထားသောစမ်းသပ်မှုများပြုလုပ်ပေးပါမည်။

၄.၂ သုံးစွဲသူထံ ဝန်ဆောင်မှု ပေးရာတွင် အသုံးပြုမည့် MPT Equipment အား MPT က တပ်ဆင်ပြီး သုံးစွဲနိုင်သည့်အခြေအနေရောက် အောင် ဆောင်ရွက်ပေးပါမည်။ ထို MPT Equipment တွင် အင်တာနက်ချိတ်ဆက်ရန်အတွက် Ethernet Access Port တစ်ခု ပါဝင်ပါမည်။

၄.၃ ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် အဆုံးသတ်ရပ်စဲခြင်းနှင့် Bandwidthအပြောင်းအလဲများစသော ဝန်ဆောင်မှု နှင့်ပတ်သက်ပြီး မည်သည့် အပြောင်းအလဲကိုမဆို သုံးစွဲသူက ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် အဆုံးသတ်ရပ်စဲခြင်း စတင်စေလိုသည့် လ၏ (၁) ရက်နေ့မတိုင်မီ အနည်းဆုံး အလုပ်လုပ်ရက် (၅) ရက် ကြိုတင်၍ တောင်းဆိုရမည်။ ဤကာလကျော်လွန်ပြီးမှ ပြုလုပ်သော

တောင်းဆိုမှုများသည် တောင်းဆိုမှု ပြုပြီးနောက်ဒုတိယလအတွက်ကျုံးဝင်သွားမည်ဖြစ်ပြီး ထိုတောင်းဆိုမှုများအတွက် သက်ဆိုင်ရာအကြေးငွေများ ကျသင့် ပါမည်။ သံသယကင်းစေရန်အလို့ငှာ၊ “အလုပ်လုပ်ရက်” ဆိုသည်မှာ စနေ၊ တနင်္ဂနွေ နှင့် မြန်မာနိုင်ငံရှိ အများပြည်သူဆိုင်ရာ ပိတ်ရက်များမှတစ်ပါး နေ့ရက် တစ်ရက်ရက်ကို ဆိုလိုသည်။

၅။ MPT ဝန်ဆောင်မှုစီမံခန့်ခွဲခြင်းနယ်နိမိတ်

၅.၁ SMB ထက် ကျော်လွန်သော အစိတ်အပိုင်းများအားလုံးအား ထောက်ပံ့ခြင်း၊ ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းတို့အတွက် သုံးစွဲသူက တာဝန်ရှိပါသည်။

၆။ သုံးစွဲသူ၏ တာဝန်ဝတ္တရားများ

၆.၁ အထက်အပိုင်း ၅ အပြင်နှင့် ထိုအပိုင်း ၅ အား ထည့်သွင်းစဉ်းစားလျက် သုံးစွဲသူသည် အောက်ပါတို့ကို ဆောင်ရွက်ရန် တာဝန် ရှိပါသည် -

- ၆.၁.၁ သုံးစွဲသူ၏ဥပစာအတွင်းရှိ MPT Equipment ထံ ချိတ်ဆက်သောအခါ လိုအပ်လျှင် လိုအပ်လာနိုင်သည့်အတိုင်း အဆောက်အဦအတွင်း ကေဘယ်လ်ချိတ်ဆက်မှုအား ထောက်ပံ့ခြင်း၊
- ၆.၁.၂ သုံးစွဲသူ၏ဥပစာအတွင်း တပ်ဆင်ထားသော MPT Equipment အား ဓာတ်အားပံ့ပိုးမှုသေချာပေါက်ရရှိစေခြင်း၊
- ၆.၁.၃ သုံးစွဲသူ၏ဥပစာအတွင်းရှိ MPT Equipment အားလုံးအား စနစ်တကျဂရုစိုက်ကိုင်တွယ်ထားရှိခြင်း၊
- ၆.၁.၄ လျှောက်လွှာပုံစံတွင် ရေးသားထားသော သတင်းအချက်အလက်များနှင့်ပတ်သက်ပြီး မည်သည့်အပြောင်းအလဲမဆို ဖြစ်ပေါ်ပါက MPT အား ချက်ခြင်းအကြောင်းကြားခြင်း၊ နှင့်
- ၆.၁.၅ ပေးဆောင်ရန်သတ်မှတ်ထားသော နေ့များတွင် သို့မဟုတ် ထိုနေ့များမတိုင်မီ အကြေးငွေများအားလုံး ပေးချေခြင်း။

၆.၂ အထက်ပါ အပိုင်း ၆.၁.၁ အပြင် သုံးစွဲသူသည် ၎င်းအား ဝန်ဆောင်မှုပေးခြင်းနှင့်စပ်လျဉ်း၍ အဆောက်အဦပိုင်ရှင်များထံမှ မည်သည့်တောင်းခံမှုများကိုမဆို MPT အပေါ် မကျရောက်စေရန် ဆောင်ရွက်ရမည်။ ကေဘယ်လ်ကြိုးများနှင့် အခြား MPT Equipment များတပ်ဆင်ခြင်းအတွက် အဆောက်အဦအတွင်းသို့ MPT မှ ဝင်ရောက်နိုင်စေရန်အတွက် ကြိုတင်ခွင့်ပြုချက် ရယူခြင်း အပါအဝင်ဖြစ်သော်လည်း ယင်းချည်းသာဟုကန့်သတ်မထားသော အဆောက်အဦပိုင်ရှင်များနှင့်ပတ်သက်သည့် ကိစ္စရပ်များအားလုံးအတွက် သုံးစွဲသူတစ်ဦးတည်းကသာလျှင် တာဝန်ရှိသည်။

၆.၃ သုံးစွဲသူ၏ ပေါ့ဆမှုနှင့် ရည်ရွယ်ချက်ရှိရှိဆောင်ရွက်သည့် မလျော်ကန်သောပြုလုပ်မှု ကြောင့်ဖြစ်ပေါ်လာသော ကေဘယ်လ်ကြိုး များနှင့် MPT Equipmentများ ပျက်စီးမှုအတွက် သုံးစွဲသူက တာဝန်ရှိသည်။

၆.၄ မည်သည့်အကြောင်းကြောင့်မဆို ဝန်ဆောင်မှုအား အဆုံးသတ်ပြီးနောက် သုံးစွဲသူသည် MPT Equipment များအားလုံးကို MPT ၏ လက်ဝယ်ထံ ပြန်လည်ပေးအပ်ရမည်။

၇။ ဝန်ဆောင်မှုစတင်ခြင်းနှင့် ယာယီရပ်စဲခြင်း

၇.၁ ဝန်ဆောင်မှုစတင်ခြင်းသည် (စတင်ခ၊ တပ်ဆင်ခနှင့် ကိရိယာခအပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟုကန့်သတ်မထား သော) ကနဦးအကြေးငွေများအားလုံးကို သုံးစွဲသူက အပြည့်အဝပေးချေခြင်းအပေါ်နှင့် မှန်ကန်စွာဖြည့်စွက်ပြီး စနစ်တကျ တင်ပြထားသော လျှောက်လွှာပုံစံတွင်လက်ခံသည့်အခါတွင် MPT က သုံးစွဲသူထံ အသိပေးထားသော မည်သည့်လိုအပ် ချက်များအပေါ်မဆို မူတည်ပါသည်။

- ၇.၂ အပိုဒ် ၇.၁ တွင်ဖော်ပြထားသော သတ်မှတ်ချက်များအား ပြည့်မီပြီးနောက် MPT သည် သုံးစွဲသူအတွက် ဝန်ဆောင်မှု အား တတ်နိုင်သလောက် အမြန်ဆုံး အကောင်အထည်ဖော်ပြီး စတင်စေရန် အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်ရပါမည်။
- ၇.၃ သုံးစွဲသူ သည် တစ်ကြိမ်စာအခကြေးငွေ အတွက် အပြန်အလှန်အားဖြင့် အများဆုံး သုံး (၃) လ အထိ ဝန်ဆောင်မှု အား မိမိသဘောဆန္ဒဖြင့် ယာယီရပ်စဲနိုင်ပါသည် (“မိမိသဘောဆန္ဒဖြင့်ယာယီရပ်စဲမှုကာလ”)။ အလားတူပင် သုံးစွဲသူက ပေးဆောင်ရမည့်နေ့တွင် ပေးဆောင်ခြင်း မရှိပါက MPTသည် ၎င်း၏သဘောအရ ဝန်ဆောင်မှုအား အတိုင်းအဆမရှိသော ကာလတစ်ခု အထိချက်ချင်းရပ်စဲနိုင် (“ဆန္ဒသဘောမပါဝင်သော ယာယီရပ်စဲမှုကာလ”) ပြီး ပျက်ကွက်ကြေးများအား အပြည့်အဝပေးချေ သောအခါ သို့မဟုတ် MPTနှင့် သုံးစွဲသူကြား အခြားနည်းသဘောတူညီမှုပြုထားနိုင်သည့်အတိုင်း ဝန်ဆောင်မှုပေးခြင်းကို ပြန်လည်စတင်နိုင်ပါသည်။ (အောက်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသော) “သုံးစွဲရန်ကတိပြုထားသည့် ကာလ” အတွင်း ကျရောက်သည့် မိမိသဘောဆန္ဒဖြင့်ယာယီရပ်စဲမှုကာလ သို့မဟုတ် ဆန္ဒသဘောမပါဝင်သောယာ ယီရပ်စဲမှုကာလ အား ထိုသုံးစွဲရန်ကတိပြုထားသည့်ကာလပြည့်မီခြင်းအတွက် ထည့်သွင်းရေတွက်မည်မဟုတ်ပါ။ သံသယ ကင်းရှင်းစေရန် ဖော်ပြရလျှင် လိုအပ်သည့် သုံးစွဲရန်ကတိပြုထားသည့်ကာလ ပြည့်မီစေရန်အလို့ငှာ ဆန္ဒသဘောမပါဝင် သောယာယီရပ်စဲမှုကာလ သို့မဟုတ် မိမိသဘောဆန္ဒဖြင့်ယာယီရပ်စဲမှုကာလနှင့်ညီသော ကာလတစ်ခုအား မူလသုံးစွဲရန် ကတိပြုထားသည့်ကာလတွင် ပေါင်းထည့်မည်မဟုတ်ပါ (“ပြင်ဆင်ထားသောသုံးစွဲရန် ကတိပြုထားသည့်ကာလ”)။ ကြိုတင် ရပ်စဲခြင်းအတွက်ဒဏ်ကြေးများအားလုံးသည် ပြင်ဆင်ထားသောသုံးစွဲရန်ကတိပြုသည့်ကာလအတွင်း ရပ်စဲခြင်းနှင့် သက်ဆိုင် စေရမည်။
- ၇.၄ ဆန္ဒသဘောမပါဝင်သောယာယီရပ်စဲမှုကာလသည် အခကြေးငွေပေးချေရမည့်နေ့ကျော်လွန်ပြီးသုံး(၃)လအထိရောက်ရှိလာပါက MPT သည် မိမိဆုံးဖြတ်ချက်ဖြင့် ကြိုတင်အသိမပေးဘဲ ဝန်ဆောင်မှုအား အလိုအလျှောက်အဆုံးသတ်နိုင်ပါသည်။

၈။ ဝန်ဆောင်မှုသက်တမ်း

- ၈.၁ MPT သည် ဝန်ဆောင်မှုအား ဝန်ဆောင်မှုစတင်သောနေ့တွင်သာလျှင် စတင်၍ အနည်းဆုံး ပြက္ခဒိန်လ ခြောက် (၆) လ ကြာသော ကနဦးကာလ (“သုံးစွဲရန် ကတိပြုထားသည့် ကာလ”) အတွက် ဝန်ဆောင်မှုပေးရမည်ဖြစ်ပြီး ၊ ထို့နောက်တွင် သုံးစွဲသူက ရက်သုံးဆယ်(၃၀)ထက်မနည်း စာဖြင့် ကြိုတင်အသိပေးခြင်းဖြင့် မရပ်စဲမချင်း တစ်လပြီးတစ်လ ဆက်လက်ဝန်ဆောင်မှု ပေးသွားရပါမည်။ ထို့အပြင် သုံးစွဲသူသည် (က) ဤသီးသန့်စည်းကမ်းချက်များပါ ဝန်ဆောင်မှုအတွက် ငွေပေးချေခြင်းတာဝန်များ အပါအဝင် အခြားသော တာဝန်တစ်ရပ်ရပ်အား ချိုးဖောက်ခြင်း မရှိစေရ၊ (ခ) ဝန်ဆောင်မှုအား သက်ဆိုင်ရာ ပြက္ခဒိန်လ၏ နောက်ဆုံးရက်တွင်သာ ရပ်စဲရမည်။ သံသယကင်းစေရန်အလို့ငှာ၊ ဝန်ဆောင်မှုစတင်သောနေ့သည် ဝန်ဆောင်မှုစတင်သောနေ့ ဖြစ်ပေါ်သော လ၏ ပထမဆုံး ပြက္ခဒိန်ရက်မှတစ်ပါး အခြားတရက်ရက်တွင် မည်သို့ပင် ကျရောက်စေကာမူ၊ ဝန်ဆောင်မှု စတင်သောနေ့ ဖြစ်ပေါ်သော လကို သုံးစွဲရန်ကတိပြုထားသည့်ကာလ ၏ ပထမလ အဖြစ် မှတ်ယူရမည်။
- ၈.၂ အထွေထွေစည်းကမ်းချက်များနှင့် ဤသီးသန့်စည်းကမ်းချက်များသည် ဝန်ဆောင်မှုပေးနေသော ကာလပတ်တစ်ခုလုံး အကျိုး သက်ရောက်နေပါမည်။
- ၈.၃ အထွေထွေစည်းကမ်းချက်များ၏ အပိုဒ် ၆ တွင် သတ်မှတ်ထားသည့်အတိုင်း မှအပ နှစ်ဦးနှစ်ဖက်သဘောတူညီမှုနှင့် MPT က ကောက်ခံနိုင်သော သက်ဆိုင်ရာပြစ်ဒဏ်များအားပေးချေထားခြင်းမှတစ်ပါး လျှောက်လွှာပုံစံ သို့မဟုတ် သက်ဆိုင်ရာ စာရွက်စာတမ်းတစ်ခုခုတွင် MPT နှင့် သုံးစွဲသူအကြား အခြားနည်း သဘောတူထားခြင်းမရှိပါက ဤဝန်ဆောင်မှုအား အကြောင်းအရင်း မရှိဘဲ သုံးစွဲရန်ကတိပြုထားသည့်ကာလ သို့မဟုတ် ပြင်ဆင်ထားသောသုံးစွဲရန်ကတိပြုထားသည့်ကာလ အတွင်းအဆုံးသတ်မည် မဟုတ်ပါ။ အဆိုပါသက်ဆိုင်ရာပြစ်ဒဏ်များတွင် သုံးစွဲရန်ကတိပြုထားသည့်ကာလ သို့မဟုတ် ပြင်ဆင်ထားသောသုံးစွဲရန် ကတိပြုထားသည့်ကာလမပြီးဆုံးမီအထိ လစဉ်ကျသင့်သော အခကြေးငွေများအားလုံးကို ပေးချေခြင်း ပါဝင်သည်။ သို့သော်လည်း ထိုပေးချေမှုတစ်ခုတည်းဟု ကန့်သတ်မထားပါ။

၉။ အသိပေးခြင်း

၉.၁ ဤဝန်ဆောင်မှုအရ ပေးရန် သို့မဟုတ် ပြုလုပ်ရန် လိုအပ်သော သို့မဟုတ် ခွင့်ပြုထားသော မည်သည့်အသိပေးခြင်း၊ တောင်းဆိုခြင်း သို့မဟုတ် သဘောတူခြင်းကိုမဆို စာဖြင့် ပြုလုပ်ရမည်။ တရားဝင် MPT ဝက်ဘ်ဆိုက်တွင်ဖော်ပြသောအခါ အဆိုပါ အသိပေးခြင်း၊ တောင်းဆိုခြင်း သို့မဟုတ် သဘောတူခြင်းတစ်ရပ်ရပ်အား MPT က ပေးပို့ပြီး သို့မဟုတ် ပြုလုပ်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။

၁၀။ အခကြေးငွေများနှင့် ငွေပေးချေမှုဆိုင်ရာသတ်မှတ်ချက်များ

၁၀.၁ လျှောက်လွှာပုံစံပေါ်တွင် ရွေးချယ်ထားမှု အပေါ်မူတည်၍ ဝန်ဆောင်မှုအတွက် အခကြေးငွေများတွင် အောက်ပါအမျိုးအစား အချို့ သို့မဟုတ် အားလုံးပါဝင်မည် -

အမျိုးအစား	အကြိမ်ရေ
ဝန်ဆောင်မှုစတင်ခ	ဝန်ဆောင်မှုစတင်ခင် တစ်ကြိမ်၊ ပြန်မအမ်း
တပ်ဆင်ခ	တစ်ကြိမ် (စတင်ကြေးတွင်ပါဝင်ပြီးဖြစ်သည်)
ကိရိယာခ	တစ်ကြိမ် (စတင်ကြေးတွင်ပါဝင်ပြီးဖြစ်သည်)
ယာယီရပ်ဆိုင်းခ	တစ်ကြိမ် (ယာယီရပ်စဲရန်တောင်းဆိုသောအခါ)
လစဉ်ကျသင့်သောဝန်ဆောင်ခ	လစဉ်၊ ကြိုတင်ကောက်ခံမည်
လျှောက်လွှာပယ်ဖျက်ခ	တစ်ကြိမ်
ဝန်ဆောင်မှု အဆင့်လျှော့ချခ	တစ်ကြိမ် (တောင်းဆိုသောအခါ)
ကွင်းဆင် အဖြေရှာစစ်ဆေးပေးခ	တစ်ကြိမ် (တောင်းဆိုသောအခါ)
တည်နေရာပြောင်းရွှေ့ခ	နေရာပြောင်းရွှေ့ခြင်း၊ တည်နေရာပြောင်းလဲခြင်း မတိုင်ခင် တစ်ကြိမ်၊ ပြန်မအမ်း။
ကိရိယာအစားထိုးခ	တစ်ကြိမ် (သုံးစွဲသူ၏ပေါ့ဆမှု သို့မဟုတ် မလျော် ကန်သောပြုလုပ်မှုကြောင့် ပျက်စီး သို့မဟုတ် ဆုံးရှုံးသော MPT Equipment အစားထိုးသော အခါ)
အထွေထွေအခကြေးငွေများ	MPT ၏ ဆုံးဖြတ်ချက်အရ လိုအပ်သလို

၁၀.၂ လစဉ်ကျသင့်သောဝန်ဆောင်ခအား ဝန်ဆောင်မှုစတင်သောနေ့မှစတင်၍လစဉ်တွက်ချက်ကောက်ခံပါမည်။ အခြားနည်းသဘော တူထားခြင်းမရှိလျှင် ဝန်ဆောင်မှုစတင်သောနေ့ပါဝင်သည့်လအတွက် အချိုးကျတွက်ချက်ထားသော လစဉ်ဝန်ဆောင်ခကို ဝန်ဆောင်မှုစတင်ခြင်းမတိုင်မီ ကောက်ခံပါမည်။ လစဉ်ကျသင့်သောဝန်ဆောင်ခအား ကြိုတင်ကောက်ခံမည်ဖြစ်ပြီး ကျသင့်သည့် ဝန်ဆောင်ခနှင့်သက်ဆိုင်သောလ မစတင်မီ ပေးချေရပါမည်။